

zwan: t-man 全力以赴, 竭尽全力, 也写作 ဇုမ်းလွန်းတမာ / လူထုချိအကျိုးတို့ ~ ကာက္ယ်စောင့်ရွှောက်ရမည်။ 要竭尽全力维护群众利益。

စုံဆောင် ကဲ <sun: hsaun/ swan: hsaun> 有能力, 有本事, 能干: ~ ချက် 壮举; 贡献 / အချိန်တိနောက်သို့ပြန်လည့် အောင်မည်သူမျှမ ~ နိုင်ပေါ်။ 谁也无法使时间倒转。

စုံပော် နဲ့ <swan: b-ka::> 威力, 能力, 本事, 才干: ~ ကြီးသည်။ 威力大。

စုံပြင် ကဲ <swan: pyin:> 有力量, 有力气: အိမ်င်းမ ~ သောအခါ 衰老的时候……

စုံမာ ကဲ <swan: ma> 强壮, 强健

စုံရည် နဲ့ <swan: yi> 水平, 能力, 本事

စုံသန ကဲ <sun: than/ swan: than> 强壮, 健壮

စုံအား နဲ့ <swan: a:/sun: a:> 能力, 能量, 本事, 威力, 勇气

စုံအင် နဲ့ <swan: in/sun: in> 【物】能; 能量; 能源: အ တည် ~ 势能, 位能 / အရွှေ ~ 动能 / စက် ~ 机械能 / အဗု ~ 热能 / အလင်း ~ 光能 / အသံ ~ 声能 / သံပိုက် ~ 磁能 / ဘျာပိုစ် ~ 电能 / ဓာတု ~ 化学能 / အန္တု ~ 原子能 / ~ တည်မြှုပ်နှံယာမ 能量守恒定律 / နေဖြင့်ခြည် ~ 太阳能 / ~ အကျဉ်းအတည်း 能源危机

စုံအန် နဲ့ <swan: an> = စုံအား

စုံ နဲ့ <swe> ①【解】犬齿 ②象牙 ③蛇的毒牙 ④鲨鱼齿 ⑤锯齿状物 ⑥向外翘出、伸展的东西: ကျွန်း ~ 半岛

စုံကား နဲ့ <swe ka:> 向两侧伸出的象牙

စုံကော် နဲ့ <swe kaw'> 向上翘的象牙

စုံခွေး နဲ့ <swe khwei:> 象牙上的环状装饰物(见 ကြိုး)

图)

စုံစုံနဲ့ နဲ့ <swe zon> ①有一对牙的象: ~ ဆင် 有一对牙的象 ②(喻)多面手, 博学者: ~ ချမ်းပို့ 【体】全能冠军 / ~ ဥာဏ်ရှိသူ 博学多才者 / ပါးမြှုပ်မာ ~ ရုပ်းပို့ 精通巴利文、缅文的人

စုံစုံကျိုး: နဲ့ <swe zon kyan:> 百科全书

စုံစိုက် နဲ့ <swe sait> 朝下长的象牙

စုံည်း နဲ့ <swe hnyat> 象牙根部同鼻连接的部分

စုံတာ နဲ့ <hswe ta> [英 sweater] 毛衣: ~ ထိုးသည်။ 织毛衣。

စုံတော် နဲ့ <swe daw> 佛牙: ~ ဝင် 佛牙龛 / ~ တိုက် 置佛牙的塔室 / ~ ဓာတ် 佛牙 / ~ပွား 佛牙复制品, 影骨 စုံတော်(ဝင်) နဲ့ <swe daw (bin)> 【植】白花羊蹄甲 Bauhinia Acuminata Bauhinia Variegata

စုံတ် နဲ့ <swe dan> 象牙

စုံတုတ် နဲ့ <swe tout> 粗而短的象牙

စုံပေါင်တိုင် နဲ့ <swe baun dain> 桐油火把

စုံပုပ် နဲ့ <swe pat> 象牙龈

စုံဖုံး နဲ့ <swe phon:> 象牙龈

စုံရုရံ နဲ့ <swe yan> 犬齿与臼齿之间的牙

စုံရောင်ပြု နဲ့ <swe yaun pya'> ①显示象牙 ②(喻)炫耀; 装璜, 伪装, 做作, 打着……幌子 ③显示自己的能力: ရွှေက ~ ရှှေနောက်မှုဝင်တိုက်။ 声东击西。/ ရုံးတက်ချို့ တွင်ခေါ်ပြော ~ ပြီးအငောက်ကြီးပြန်လစ်သွားသည်။ 上班时间只来露一面就早早地溜走了。

စုံရှုန်း နဲ့ <swe yan:> 牛马车赶车人座位两边伸出去的木棍

စုံသယ် နဲ့ <swe the> = ငါးမန်းစုံသယ်



၁၁ I နဲ့ <hsa'> ①缅文第七个字母, 名称为 ဆလိုင် ②[巴]六 ③倍: j ~ ထိုးလာသည်။ 增加了两倍。II ကဲ <hsa'> 掂量, 估量, 估计: ဒီစဲမီးဘယ်လောက်ရှိမယ်ထင် သလောက်နဲ့ ~ ကြည့်စမ်းပါ။ 你估计这个西瓜多重? 用手掂一掂看! / ပြောသင့်မပြောသင့် ~ မင်္ဂလာနဲ့ပြောချလိုက်ပါ။ 不用考虑该不该说, 你就说吧!

ဆက်ရင်း နဲ့ <hs-k-rin:> [英 saccharin] 糖精

ဆကာ နဲ့ <z-ga> = ဆန်ကာ

ဆက ကဲ <hsa' ke:> 更多, 更加, 愈加, 越发, 加倍地:

အောင်မြင်မှ ~ ရပါဝေ။ 祝你取得更大的成就!

ဆကာ နဲ့ <z-gaw:> = ဆကာ

ဆုံး နဲ့ <hsa' gwe:> (罕)一半 ဆုံးကိုင်း: နဲ့ <hsa' gwe: gein:> 【数】约数, 因数: ၂၊ ၃၊ ၄၊ ၆ ထိုးသည်၍ ~ များပြုကြ၏။ 2、3、4、6都是12的约数。

ဆုံးကိုင်းသိနိုင်မဲ့ နဲ့ <hsa' gwe: gein: thi o ran> [缅 - 英 ဆုံးကိုင်း + theorem] 【数】因数定理

ဆုံးဝင်ကိုင်း နဲ့ <hsa' gwe: win gein:> 【数】合数

ဆဆ ကဲ <hsa' za'> 轻轻地: ကျောကိုလက်သီးနှံခံပ် ~ ထူလိုက်သည်။ 用拳头轻轻捶背。

ဆတူ ကဲ <za' du> 同等 (比例、数量、重量、容量等):